

MARINE CARGO INSURANCE(OVERSEA)

ရေကြောင်းကုန်စည်အာမခံ(ပြည်ပ)



WHY OVERSEA MARINE CARGO INSURANCE?

Exports exported by sea; Provides protection against unforeseen damage that may occur during the transportation of imports. Accidental damage during transport of insured goods; Covers fire and damage to property.

COVERAGE



Fire & Explosion



Overturning & Derailment

Of cargo during land conveyance



Discharge of Cargo

At a port of distress



Coverage for vessel

Being stranded, sunk, grounded or capsized



Collision with External Object

Or contact of vessel/craft or conveyance with any external object other than water



General Average Sacrifice

Of part of a vessel or cargo to safeguard the vessel or cargo from a common peril



General Average & Salvage Charges

Coverage to protect vessel against additional loss. (e.g., adding barrier to broken window, salvage company grounding ship)



Rainwater Damage



Jettison/Washing Overboard

For the intentional throwing overboard of part of the cargo in order to save the ship or its cargo



Pirates, Thieves, & Non-Delivery

Caused by theft or pirates



Act of God

Caused by earthquake, volcanic eruption or lightning



Entry of Water

Caused by entry of sea, lake or river water into vessel, craft, hold, conveyance, container, lift van or place of storage



Loss or Damage of Goods

Lost overboard or dropped whilst loading onto or unloading from vessel

Note : The following sea perils will be reviewed by underwriter on case-by-case basis for eligibility of coverage

ဘာကြောင့် ပြည်ပရေကြောင်းကုန်စည်အာမခံထားသင့်သလဲ?

ပင်လယ်ရေကြောင်းဖြင့် ပြည်ပသို့ပေးပို့သော ပို့ကုန်၊ သွင်းကုန်များ သယ်ယူပို့ဆောင်ရာတွင် ဖြစ်ပေါ်လာနိုင်သော မမျှော်လင့်ထားသည့် ပျက်စီးဆုံးရှုံးမှုများအတွက် အကာအကွယ်ပေးပါသည်။ အာမခံထားသည့် ကုန်ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရာ ခရီးစဉ်အတွင်း မတော်တဆထိခိုက်ခြင်း၊ မီးလောင်ခြင်းနှင့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းများအတွက် အကျိုးဝင်ပါသည်။

အာမခံအကာအကွယ်



မီးလောင်ခြင်း နှင့် ပေါက်ကွဲခြင်း



လမ်းချော်ခြင်း (သို့မဟုတ်) တိမ်းမှောက်ခြင်း



ဆိပ်ကမ်းတွင် ကုန်ချခြင်း



သောင်တင်ခြင်း၊ နစ်မြုပ်ခြင်းနှင့် တိမ်းမှောက်ခြင်း



ပြင်ပမှ အခြားအရာဝတ္ထုများနှင့်တိုက်မိခြင်း

ရေယာဉ်အချင်းချင်းတိုက်မိခြင်း၊ ရေမှအပ ပြင်ပမှ အရာဝတ္ထုများ လာရောက်ထိခိုက်မိခြင်း။



General Average Sacrifice

သင်္ဘော သို့မဟုတ် ကုန်စည်ကို ကျရောက်လာသော ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုမှ ကာကွယ်ရန် သင်္ဘော သို့မဟုတ် ကုန်တစ်စိတ်တစ်ပိုင်းကို ဆန္ဒအလျောက် စွန့်လွှတ်လိုက်ခြင်း



General Average နှင့် ဆယ်ယူခ

ရေယာဉ်ကို ကာကွယ်ပေးနိုင်ရန် အပိုထပ်ဆောင်းဆုံးရှုံးခြင်း



မိုးရေကြောင့် ပျက်စီးဆုံးရှုံးခြင်း



ရေယာဉ်ပေါ်မှ ကုန်ပစ္စည်းများကို စွန့်ခြင်း

ရေယာဉ် သို့မဟုတ် ၎င်း၏ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု သက်သာစေရန်အတွက် ကုန်စည်၏ တစ်စိတ်တစ်ပိုင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ချလိုက်ခြင်း



ပင်လယ်မီးပြတိုက်ခြင်းနှင့် သူခိုးခိုးယူခြင်း



သဘာဝဘေးအန္တရာယ်

မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း (သို့မဟုတ်) မိုးကြိုးပစ်ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှု



ရေဝင်ခြင်း

ရေယာဉ်၊ ကုန်တိန်နှင့် သိုလှောင်သည့်နေရာထဲသို့ ပင်လယ်ရေ ကန်ရေ (သို့မဟုတ်) မြစ်ရေဝင်ရောက်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု




ကုန်ပစ္စည်းပျက်စီးဆုံးရှုံးခြင်း

ရေယာဉ်ပေါ်မှ ကုန်တင်၊ ကုန်ချ၊ လှုပ်ရာတွင် ပျက်စီးဆုံးရှုံးမှု

BENEFITS

The figure below shows the different types of protection that foreign maritime insurance provides for the insured goods along the shipping route.



ELIGIBILITY

Any person who owns a property or who has a legal obligation over safety of a property e.g., Owners of goods traded, Business owners, Manufacturers and Distributors, etc.

PREMIUM RATING

Calculated based on sum insured (cargo value)

Subject to:

- *Type of Cargo*
- *Type of Voyage*
- *Season of the Trip*

POLICY TERM

- Coverage is applicable for single voyage

အကျိုးခံစားခွင့်များ

ပြည်ပရေကြောင်းကုန်စည်အာမခံသည် သယ်ယူပို့ဆောင်သည့် ခရီးစဉ်လမ်းကြောင်းတစ်လျှောက် အာမခံထားသော ကုန်ပစ္စည်းများအတွက် ကွဲပြားသော အကာအကွယ်အမျိုးမျိုးပေးထားပုံကို အောက်ဖော်ပြပါပုံတွင် ပြသထားပါသည်။

စတင်ထွက်ခွာမည့်နေရာ

ဆိုက်ရောက်မည့်နေရာ



အာမခံထားခွင့်ရှိသူ

ကုန်စည်ပိုင်ဆိုင်သူ၊ သို့မဟုတ် ကုန်စည်၏ ဘေးကင်းလုံခြုံရေးအတွက် ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားရှိသူ၊ (ဥပမာ - ရောင်းဝယ်ဖောက်ကားသည့် ကုန်ပစ္စည်းပိုင်ရှင်များ၊ လုပ်ငန်းပိုင်ရှင်များ၊ ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူများ စသည်တို့ဖြစ်သည်။)

အာမခံကြေးနှုန်းထား

ပရီမီယံကို အာမခံထားသည့်ငွေ (ကုန်စည်တန်ဖိုး) အပေါ်တွင် မူတည်၍ တွက်ချက်ပါသည်။

အောက်ပါတို့ကိုမူတည်၍ နှုန်းထားသတ်မှတ်သည် -

- ကုန်ပစ္စည်းအမျိုးအစား
- သယ်ဆောင်မည့်လမ်းကြောင်း
- သယ်ဆောင်မည့်ခရီးစဉ်၏ ရာသီ

အာမခံသက်တမ်း

- ခရီးစဉ်တစ်ကြောင်းအတွက် အကာအကွယ်ပေးပါသည်။

OUR DIGITAL SERVICES

Easy-to-use services and tools to access your insurance policy at www.ayasompo.com



My AYASOMPO

Access your Insurance Policy information online using your registered phone number



PREMIUM CALCULATOR

Calculate your Insurance Premium easily



FIND LOCATIONS MAP

Find your nearest AYA SOMPO Services and Partners



BOOK AN ONLINE APPOINTMENT

Engage with our Customer Service Agents online for your insurance needs



E-PAYMENT

Make your Insurance Premium payments online



E-CLAIM

Make your Insurance Claims online



Scan QR Code to access more insurance information, features, and services